

## ကျမ်းမြတ်ကုန်အံ့မှ ပြဌာန်းပေးသော ပြည်ထောင်စုမှ

သမိုင်းတစ်လျှောက်တွင် မောရိယအင်ပါယာ၊ ရောမအင်ပါယာ၊ ပါရှားအင်ပါယာ၊ မွန်ဂိုးအင်ပါယာ၊ အော်တိုမင်အင်ပါယာနှင့် အနောက် ဥရောပနိုင်ငံများ၏ နေမဝင်အင်ပါယာများ ထွန်းကားခဲ့ရာ- အော်တိုမင်အင်ပါယာနှင့် မွန်ဂိုးအင်ပါယာ ခေတ်လယ်တို့သည် ဘာသာ တရား ယုံကြည်ချက်အား ကိုယ်စားပြုသော အင်ပါယာများ ဖြစ်ခဲ့သည်။

မောရိယ အင်ပါယာမှာ အာသောကမင်းကြီးထူထောင်သော အင်ပါယာဖြစ်ခဲ့၍ မင်းတရားကြီးကိုယ်တိုင် ဗုဒ္ဓဒေသနာတော်အား သက်ဝင် ယုံကြည်သည်ဟု ဆိုသော်လည်း အင်ပါယာတွင်း ပြည်ထောင်စုတည်ဆောက်ရာ၌ ဗုဒ္ဓသာသနာမှ သွန်သင်ပေးသည်ဟု ဆိုသော နည်းလမ်းဥပဒေများဖြင့် လူမျိုးစုအခွင့်အရေး လူနည်းစုအခွင့်အရေးများကို တည်ဆောက်ခဲ့ခြင်း မဟုတ်ချေ။ သူ့ဘဝတစ်လျှောက် ရက်စက်ကြမ်းကြုတ်မှုများအား နောင်တရလျက် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ကာ ဗုဒ္ဓသာသနာမှ သွန်သင်သော မေတ္တာတရား အား အခြေခံလျက်သာ မင်းလုပ်အုပ်ချုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

အလားတူပင်- ရောမ အင်ပါယာ၊ ပါရှားအင်ပါယာနှင့် မွန်ဂိုးတို့၏ အင်ပါယာများသည်လည်း စစ်ရေးအရ အားသာခြင်းဖြင့် အင်ပါယာချဲ့ ထွင်နိုင်ခဲ့သော်လည်း ဘာသာရေးယုံကြည်ချက်ကို အခြေခံ၍ ပြည်ထောင်စုမူရေးဆွဲ အုပ်ချုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဘာသာတရားမှ သွန်သင်သော နည်းနာ ဥပဒေများနှင့် မင်းလုပ်အုပ်ချုပ်ခဲ့သည့် ဓလေ့မှာ အေဒီ ၆ ရာစုနှောင်းပိုင်း အစ္စလာမ် သာသနာ ပေါ်ထွန်းလာမှာ စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

အစ္စလာမ့် အုပ်ချုပ်ရေးစနစ်သည် ကိုယ်တော်မဟုတ်မူဒါလက်ထက်ပင် စတင်ခဲ့၍ ကိုယ်တော်သည် သူ့ထံသို့ ဉာဏ်စဉ်ကိန်းဝပ်သည့် အသိ ဖြစ်သော ကျမ်းတော်မြတ်ကုန်အံ့ပါ သွန်သင်ချက်များဖြင့် စံပြအုပ်ချုပ်ခဲ့သည်။ ကိုယ်တော်၏ လက်ထက်၌ အာရ်ရပ်များနှင့် ဂျူးများ အတူယှဉ်တွဲနေထိုင်ခဲ့ရာ- ကိုယ်တော်အုပ်ချုပ်သည့် ခြုံပြအုပ်ချုပ်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေးစနစ်ကို ကျမ်းတော်၌ ထင်ရှားစွာ တွေ့နိုင်တော့သည်။ ထိုအချက်ကို ကျမ်းတော်၏ ၁၆:၈၉-၉၂တွင်

**وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِّنْ أَنفُسِهِمْ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ ﴿**

အသိုင်းအဝိုင်းကိုယ်စီမှ သက်သေများကို သူတို့၏ စရိုက်တူလူမျိုးအတွက် ပေါ်ထွက်လာစေသောနေ့ကာလ၌ သင့်ကိုလည်း ထိုသူများ အပေါ်၌ သက်သေဖြစ်စေပြီ။ အရာအားလုံးကိုယ်စီ ရှင်းလင်းချက် လမ်းညွှန်ချက်၊ ကရုဏာနှင့် ငြိမ်းချမ်းရေးဝါဒီများအတွက် သတင်း ကောင်း အဖြစ် ဤကျမ်းတော်ကို (ဖွဲ့စည်းပုံ အခြေခံဥပဒေကို) သင့်ထံ၌ ချမှတ်ပေးပြီ။ (၁၆:၈၉)

**إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ ﴿**

ဧကန်ပင် အလှူအရှင်သည် မျှတမှုရှိရန်၊ ကောင်းမွန်ရည်ငံရန်၊ နီးစပ်သူများကို ပေးကမ်းဝေငှရန် မိန့်ညွှန်တော်မူ၏။ မကြားစွဲ မနာသာမှု၊ ညစ်ညမ်းမှု၊ သောင်းကျန်းမှုများကို တားမြစ်တော်မူ၏။ သင်တို့ သတိထားနိုင်အံ့ငှာ ဩဝါဒများပင် ဖြစ်ပေသတည်း။ (၁၆:၉၀)

**وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْفُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ ﴿**

သင်တို့သည် ကတိပြုသောအခါ၊ အလှူအရှင်၏ ကတိတော်ကို ဖြည့်ဆီးကြလော့၊ အလှူစလိုတိုင်တည်ပြီးလျက် ကျိန်ဆိုချက်ကို မဖျက်ကြလင့်၊ သင်တို့သည် အလှူအရှင်အား အာမခံသူ ပြုလုပ်ကြ၏။ ဧကန်ပင် အလှူအရှင်သည် ကျင့်ကြံသမျှအား သိနေ တော်မူ၏။ (၁၆:၉၁)

**وَلَا تَكُونُوا كَالَّذِي نَفَضَتْ غَرْلَهَا مِنْ بَعْدِ قُوَّةٍ أَنكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ وَلِيُبَيِّنَ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ ﴿**

ချည်ကြိုးကို ခိုင်မာရန် ပြုလုပ်ပြီးနောက် အရှင်ဖတ်ထုတ်သည့် ကြိုးဝင့်သော သူမကဲ့သို့ မဖြစ်စေလင့်၊ သင့်တို့အကြား လူများစု အသိုင်းအဝိုင်းက အခြားအသိုင်းအဝိုင်းအပေါ် ပင်ရောက်စွက်ဖက်ရန် ကျိန်ဆိုယူထား၏။ အလ္လာဟ်အရှင်သည် ဤအမှုဖြင့် သင်တို့အား စစ်ဆေးတော်မူမည်။ ထိုသို့ သင်တို့၏ ငြင်းခုံကွဲလွဲမှုများကို ရပ်တည်ရင်ဆိုင်ရသောနေ့ကာလတွင် ရှင်းလင်းထင်ရှားစေမည်ပင်။ (၁၆:၉၂) ဤဥပဒေများမှ ၁၆:၉၂ မှ အသိုင်းအဝိုင်းကိုယ်စီမှ သက်သေများ ဆိုသည်မှာ လူမျိုးစုကိုယ်စီမှ လူမျိုးစုခေါင်းဆောင်များကို ဆိုလို၍ ပေါ်ထွက်လာစေသောနေ့ကာလ ဆိုသည်မှာ- ဖွဲ့စည်းပုံရေးဆွဲရာ၌ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရသည့်နေ့ကာလကို ဆိုလိုပေ သည်။ ထိုသို့ လူမျိုးစုကိုယ်စီ ကိုယ်စားပြု လျှက် ဖွဲ့စည်းပုံရေးဆွဲသည့်အခါတွင် ငြိမ်းချမ်းရေးကို ဦးတည်လျှက် ရေးဆွဲရမည်ဖြစ်ပြီး မျှတမှုနှင့် ဥပဒေစိုးမိုးရေးကို ဦးတည်ရမည် ဖြစ်သည်။ လူနည်းစုလူမျိုးများနှင့် လူများစု လူမျိုးများအကြား တိကျသေရာစွာ ကတိသစ္စာပြု ဥပဒေရေးဆွဲရမည် ဖြစ်ပြီး၊ ထိုကတိသစ္စာ နိုင်လိုမင်းထက် အလျှင်စလို မဖျက်ဆီးရကြောင်း-၁၆:၉၁၊ ၉၂ တို့က ခိုင်မာစွာ သွန်သင်ထား ပေသည်။

ထိုသို့ ဥပဒေ ရေးဆွဲသည့်အချိန်အခါမျိုးတွင် မိမိနှင့် အတိုက်အခံ ရန်သူဖြစ်ခဲ့လင့်ကစား ထိုသူများအပေါ်၌ အပြိုးအာယာတ မထားဘဲလျှက် တိုင်းပြည်ကောင်းစားရေး၊ လူထုငြိမ်းချမ်းရေးကို ဦးတည်လျှက် အတိုက်အခံရန်သူများဘက်မှ ခေါင်းဆောင်ကို ရွေးချယ် လျှက် ဥပဒေရေးဆွဲရာ၌ ပါဝင်စေရမည် ဖြစ်ကြောင်း- ၃:၁၅၉ တွင်

**فَمَا رَحْمَةٌ مِّنَ اللَّهِ لِنَا لِهَمْ وَلَوْ كُنْتَ فَظًا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ  
وَشَاوِرْهُمْ فِي الْأَمْرِ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ ﴿**

အလ္လာဟ်အရှင်၏ ကရုဏာတော်ကြောင့် သင်သည် သူတို့နှင့် ပြေပြစ်စွာ ဆက်ဆံခဲ့ပြီ၊ အကယ်၍ သင်သည် သဘောထားပြင်းထန်သူ အာယာတကြီးသူ ဖြစ်ခဲ့လျှင် သူတို့သည် သင်၏အနီးမှ ခွာသွားကြလေလတ္တံ့။ **သို့ဖြစ်၍ သူတို့အား ခွင့်လွှတ်၍ သူတို့အတွက် လွတ်ငြိမ်း ဆုကို တောင်းခံလော့ (လွတ်ငြိမ်းချမ်းသာခွင့်ပေးလော့)။ အရေးကိစ္စများ၌ သူတို့နှင့် တိုင်ပင်ဆွေးနွေးလော့။** သင် ဆုံးဖြတ်သောအခါ အလ္လာဟ်အရှင်အား ခွဲခြာစွာယုံစားလော့၊ ဧကန်ပင် အလ္လာဟ်အရှင်သည် ယုံစားသူတို့အား နှစ်သက်တော်မူ၏။- ဟု သွန်သင်ထားပေ သည်။

ကိုယ်တော်မူဟမ္မဒ်အား ဉာဏ်စဉ်ကိန်းဝပ်သိရှိသည့် ကျမ်းမြတ်ကုရ်အံသည် ပြည်ထောင်စုမူတစ်ခုလုံး၏ ပင်မဖွဲ့စည်းပုံ အခြေခံမူ ဖြစ် သော်လည်း- ထိုစဉ်က ဥပဒေရှိပြီးသား ဂျူးများ၊ ခရစ်ယာန်များအတွက် သူတို့ကိုယ်တိုင် အသိအမှတ်ပြုထားသည့် ဥပဒေဓမ္မသတ်များ ကို ဆက်လက် အသိအမှတ်ပြုပေးလျက် သူတို့ဓမ္မသတ်နှင့် သူတို့အား ဆုံးဖြတ်ခွင့်ပေးခဲ့ကြောင်း- ကျမ်းတော်၏ ၅: ၄၄ မှ ၅၀ တွင် အတိအကျဖော်ပြထားပေသည်။ တနည်းအားဖြင့် သူတို့လူမျိုးစုကိုယ်စီအတွက် သူတို့ကြေကပ်သော ဥပဒေအား ဖျက်သိမ်းပစ်ခဲ့ခြင်း မရှိ ပေ။ ထိုဥပဒေအား မနာခံလိုသူ သူတို့ကိုယ်တိုင် ရွေးချယ်ထားသော ဓမ္မသတ်ပေးပိုင်ခွင့် ခေါင်းဆောင်များအား မနာခံလိုသူများကိုသာ ပင်မဖွဲ့စည်းပုံ ဥပဒေအားဖြင့် ဆုံးဖြတ်စေခြင်း ဖြစ်သည်။ (၅:၄၈)

သို့တိုင်- ထိုလူမျိုးအတွင်းမှ သစ္စာဖောက်များ- သူတို့အချင်းချင်း မနာခံ အာခံသူများအား ကြားဝင်မစွပ်ဘဲ နေလိုက နေနိုင်စေပေသည်။ (၅:၄၂)

လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား ဘက်လိုက်မှု၊ အာယာထားမှု- တရားမမျှတမှုအား ကြီးစွာတားမြစ်ထားတော့သည်။ ၅:၈ -

ထိုသို့သော- တိကျသေရာစွာသော ပြည်ထောင်စုမူများအားဖြင့် တည်ဆောက်ခဲ့သောကြောင့် အစ္စလာမ်အင်ပါယာသည် တမဟုတ်ချင်း ကြီးမားကျယ်ပြန့်လာ၍ အာဖရိက၊ ဥရောပ၊ အာရှတို့အား နှစ်ရာပေါင်းများစွာ ထိန်းသိမ်းအုပ်ချုပ်နိုင်ခဲ့လေတော့သည်။

နောက်ပိုင်းတွင် ကုရ်အံကျမ်းတော်အား နောင်ဘဝ (သေလွန်ပြီးသည်၏ နောက်ပိုင်း)အတွက်သာ ရည်သန်ဖတ်ရွတ်သော အုပ်စုများ ကြီးစိုးလာသောအခါတွင်- လောကီလူသားများအတွက် သွန်သင်ဆုံးမပြဋ္ဌာန်းပေးသော ဥပဒေများသည်ပင် နောက်ဘဝရောက်မှ ခံစား ရတော့မလိုလိုဖြစ်လာ၍- အစ္စလာမ်သာသနာဝင် မင်းတရားကြီးများပင်- လောကီဥပဒေဖြစ်သော ကျမ်းတော်အား နောင်ဘဝအတွက် ဖတ်ရွတ်ခံစားလာတော့ကာ- လောကီအုပ်ချုပ်ရေးတွင် ကုရ်အံပါ အုပ်ချုပ်ရေးမူတို့အား ဂရုစိုက်တော့ပေ။ သို့မဟုတ် ဂရုစိုက်ရကောင်း မှန်း မသိမှားမှိန်လာတော့သည်။ ထိုသို့ ကုရ်အံပါ ပြည်ထောင်စုမူအား သတိမမူသော ခေတ်ကာလများသို့ ရောက်လာသည်နှင့် သူတို့၏ နောက်မှ နောက်ပေါက် အနောက်ဥရောပ လူမျိုးများက ကုရ်အံအား မသိသည့်တိုင်- သူတို့၏ အားကောင်းခဲ့သော အစပိုင်း အုပ်ချုပ်ရေး

စနစ်များ၊ ပြည်ထောင်စုများအား အတုယူလျက် နိုင်ငံတော်ဖွဲ့စည်းပုံများ တည်ဆောက်လာခဲ့သဖြင့်- အုပ်ချုပ်ရေး စနစ်ကောင်းမွန်ခြင်း ဖြင့် အင်ပါယာကျယ်ပြန့်လာတော့သည်။

မည်သည့်ဘာသာတရားက ပြဌာန်းသည်ဖြစ်စေ- ထိုဘာသာအား သက်ဝင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ- လူသားများ အတွက် အကျိုးရှိလျှင် ထိုသွန်သင်ချက်အား လိုက်နာတတ်သော လူမျိုးသည် တိုးတက်ကောင်းစားမည်သာ ဖြစ်၍ ဘာသာတရား ခေါင်း စဉ်အား မုန်းတီးနေလျက်- ထိုမုန်းတီးနေသော ဘာသာတရားတစ်ခုမှ သွန်သင်ချက်အား မည်မျှပင် မှန်သည်ဖြစ်စေ- ဇွတ်မှိတ်ငြင်းဆန် နေလျှင်လည်း မုန်းတီးတတ်သော လူမျိုးသာ ထိုဆိုးကျိုး (ပြည်ထောင်စု ပြိုကွဲခြင်း၊ ပြည်တွင်းစစ်ဖြစ်ခြင်း) အား ခံစားရမည်ဖြစ်တော့ သည်။

ဌေးလွင်ဦး